

# သြစတြေးလျအစိုးရ၏ Code of Behaviour နှင့် Bridging Visas



အကယ်၍ သင့်တွင် Bridging Visa E (ပေါင်းကူး ဗီစာ - အီး ) ရှိလျှင် သို့မဟုတ် ၎င်း ဗီစာကို ရရှိရန် ရှိလျှင် သြစတြေးလျအစိုးရ၏ Code of Behaviour (အမူအကျင့် ဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်း) ကသင့်အတွက် အရေးကြီးပါသည်။


Code of Behaviour သည် သင်ကသြစတြေးလျ ဥပဒေများ နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း ကတိပေးမှု တစ်ရပ်ဖြစ်ပါသည်။ ဤ အချက်အလက် စာရွက်က Code of Behaviour အရ သင်၏ ဥပဒေ ဆိုင်ရာအခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို ရှင်းပြပေးပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသကာကွယ်ရေးဌာန (Department of Immigration and Border Protection) ကို ယခုမှစ၍ ပြည်ထဲရေး ဌာန (Department of Home Affairs) ဟု ခေါ်တွင်သည်။

# Code of Behaviour - ဥပဒေဆိုင်ရာ အချက်အလက်များ

## Code of Behaviour ဆိုသည်မှာ ဘာပါလဲ။

Code of Behaviour သည် သင်ကြားရေးနှင့် ဥပဒေများနှင့် စည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း ကတိပေးမှု တစ်ရပ် ဖြစ်ပါသည်။ သင်လက်မှတ်ထိုးရမည့် ပုံစံတစ်စောင်ဖြစ်ပါသည်။ Bridging Visa E\* ရရန် သို့မဟုတ် သက်တမ်းတိုးရန် သင်က Code of Behaviour ကိုလက်မှတ် ထိုးရမည်ဖြစ်ပါသည်။ Code of Behaviour က ဤ ပုံစံ ကဲ့သို့ ဖြစ်ပါသည်။



\*အကယ်၍ သင့် တွင်မည်သည့် စီစဉ်မှုကို သင်မသိပါက Department of Immigration and Border Protection ကို မေးမြန်းပါ။ သို့မဟုတ် ၎င်းကိစ္စနှင့်ပတ်သက်ပြီး သိရှိရန် သင်၏ ကိစ္စကိုကိုင်တွယ်သောဝန်ထမ်း "ကေးစ်ဝါကာ" ကို အကူအညီတောင်းပါ။

## အကယ်၍ ကျွန်ုပ် သြစတြေးလျ ဥပဒေများနှင့် စည်းကမ်းများကို မသိပါက ဘာဖြစ်မည်နည်း။

သြစတြေးလျ နိုင်ငံ တွင် ဥပဒေများနှင့် စည်းကမ်းများ အများအပြားရှိပါသည်။ သြစတြေးလျရှိ လူအားလုံးက ၎င်း ဥပဒေများနှင့် စည်းကမ်းများကို လိုက်နာရမည် ဖြစ်ပါသည်။ ဥပဒေအောက်တွင် လူတိုင်း အဖို့ ရပိုင်ခွင့် များရှိပါသည်။

ဘယ်ဥပဒေများကို သင်လိုက်ရမည်ဆိုသည်ကို သိရန်မှာ သင်၏အပေါ်တွင်သာမူတည်ပါသည်။ မမျှတဘူးဟုထင်ရပေမည့် - ဥပဒေကို မသိ၍ ကျူးလွန် မိပါသည် - ဆိုသည့် ဆင်ခြေ ဖြင့် အပြစ်မလွတ်ပါ။ သင့်အနေဖြင့် လိုအပ်ပါက ဥပဒေ အချက်အလက်များ နှင့် အကူအညီကို အခမဲ့ ရရှိနိုင်သည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဤ အချက်အလက် စာရွက် အောက်ဆုံး တွင်ဖော်ပြထား ပါသည်။

## အကယ်၍ ကျွန်ုပ် ဥပဒေများကို မလိုက်နာပါက ဘာဖြစ်မည်နည်း

ဤသည်က Code of Behaviour ကိုသင်ဖောက် ဖျက်ခွဲရာကျပြီး Department of Immigration က သင်၏ စီစဉ်မှုကို ဖျက်သိမ်းနိုင်ပါသည်။

အောက်ပါဥပဒေ များကို သင်ဖောက်ဖျက်ပါကလည်း Department of Immigration က သင်၏ စီစဉ်မှုကို ဖျက်သိမ်းနိုင်ပါသည်။

- သင် အန္တရာယ် ရှိစွာ ကားမောင်းခြင်း၊ သင်၏ကား ကို အန္တရာယ်ကင်းစွာမောင်းနှင် နိုင်ရန် မပြုလုပ် ထားခြင်း။
- သင်တစ်စုံတစ်ဦးကို ထိခိုက်နာကျင်စေခြင်း၊ သို့မဟုတ် အခြားသူများကို ပြင်းထန်စွာ အကြမ်းပြုခြင်း။

သင်အောက်ပါတို့ကို ပြုလုပ်ပါကလည်း Department of Immigration က သင်၏ စီစဉ်မှုကို ဖျက်သိမ်းနိုင်ပါသည်။

- အများပြည်သူ လုံခြုံမှုမရှိဟုခံစားရရန်ပြုလုပ်ခြင်း။
- ဌာနက လုပ်ခိုင်းသည်ကိုမလုပ်ခြင်း - ဥပမာ ချိန်းဆိုထားသည်ကိုမသွားခြင်း။

## ကျွန်ုပ်၏ စီစဉ်မှုကိုဖျက်သိမ်း ခံရပါက ဘာဖြစ်မည်နည်း။

သင်၏စီစဉ်မှုကိုဖျက်သိမ်းခင် ဌာန မှ သတိပေး ချက် သို့မဟုတ် စီစဉ်မှု အခြေအနေအချို့ ပြောင်းလဲမှု များ ပေးနိုင်ပါသည်။

ပေါင်းကူးစီစာ ဖျက်သိမ်းခံရပါက သင်သည် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကို သွားကောင်း သွားရပါမည်။

## Code of Behaviour နှင့်ပတ်သက်ပြီး ကျွန်ုပ်ပိုမို သိနိုင် ပါသလား။

သင်ဘာလုပ်ရမည်ကို သင်မသိပါက သင်၏ "ကေးစ်ဝါကာ" ကို အကူအညီတောင်းပါ။ အကယ်၍ Code of Behaviour နှင့်ပတ်သက်ပြီး မေးစရာရှိပါက သင်၏ "ကေးစ်ဝါကာ" ကို ဘယ်မှာ အချက်အလက်များရရှိ နိုင် ကြောင်း မေးပါ။ သို့မဟုတ် အောက်ပါ ဝန်ဆောင်မှု လုပ်ငန်းများ ကိုဆက်သွယ်ပါ။

## ဥပဒေအကျိုးဆောင်မှ ကျွန်ုပ်ကို ကူညီနိုင်မည်လား။

အကယ်၍ အောက်ပါအခြေအနေများတွင် သင်အကူအညီအခမဲ့ရနိုင်ပါသည်။

- ဥပဒေနှင့်ပတ်သက်ပြီး သင်ဒုက္ခရောက်နေလျှင် သို့မဟုတ်ဒုက္ခရောက်နေသည့်ထင်လျှင်။
- သင်၏စီစာ သက်တမ်းကုန်ခါနီးဖြစ် ပြီးသင်ယခင်က ဒုက္ခရောက်ခဲ့လျှင်။
- ဌာနကသင်၏စီစာကို ဖျက်သိမ်းမည်ဟုသင်ထင်လျှင်။
- သင်၏စီစာကိုဖျက်သိမ်းရန် ရည်ရွယ်ကြောင်းသတိပေးစာရလျှင်။

ဥပဒေ ဝန်ဆောင်မှုလုပ်ငန်းများက

ရာဇဝတ်မှုနှင့် အခြား ဥပဒေ ပြဿနာများနှင့်ပတ်သက်ပြီးအကြံပေးနိုင်ပါသည်။ လူဝင်မှုကြီးကြပ်ရေးဥပဒေ အကြံဉာဏ်များ ဘယ်မှာရနိုင်သည်ကိုလည်းရှင်းပြနိုင် ပါ သည်။

ဥပဒေအကြံဉာဏ်များအမြန်ဆုံးရယူရန် အရေးကြီးပါသည်။ **စောင့်မနေပါနှင့်။**

## အခမဲ့ ဥပဒေအချက်အလက်များနှင့် အကြံဉာဏ်များရရှိရန် အောက်ပါတို့ကိုဆက်သွယ်ပါ။

- Victoria Legal Aid**  
1300 792 387  
[www.legalaid.vic.gov.au](http://www.legalaid.vic.gov.au)
- Refugee and Immigration Legal Centre**  
(03) 9413 0100  
[www.rilc.org.au](http://www.rilc.org.au)
- Asylum Seeker Resource Centre**  
(03) 9274 9827  
[www.asrc.org.au](http://www.asrc.org.au)

## TIS ဘာသာပြန်များနှင့် စကားပြန်များ။

Translating and Interpreting Service (TIS) ကို 13 14 50 တွင်ဖုန်း ခေါ်ပြီး သင့်အတွက် ဥပဒေ ဝန်ဆောင်မှု ကိုဖုန်းခေါ်ပေးရန် စကားပြန်တောင်းပါ။ သင့်အား မှန်ကန်သော အကြံဉာဏ်ပေးနိုင်ရန် ဥပဒေ ဝန်ဆောင်မှု ကို သင်၏စီစာ အကြောင်း ကိုပြောပါ။ အမြန်လိုအပ် ကြောင်းလည်းပြောပါ။